

**ASEAN Centre for Biodiversity က ကြီးမှူးသည့် Young ASEAN Storyteller အစီအစဉ်တွင် ပါဝင်နိုင်ပါကြောင်း အသိပေးခြင်း**

၁။ ASEAN Centre for Biodiversity က ကြီးမှူး၍ ASEAN Youth Biodiversity Programme (AYBP) အောက်တွင်ကျင်းပမည့် Young ASEAN Storyteller (YAS) (လူငယ်ဇာတ်လမ်းဖန်တီးသူ) အစီအစဉ်တွင် ၃၁-၃-၂၀၂၂ နေ့အထိ ပါဝင်ရန်လျှောက်ထားနိုင်ပါသည်။

၂။ အဆိုပါ Young ASEAN Storyteller အစီအစဉ်ကို အာဆီယံနိုင်ငံအတွင်း လူငယ်ဇာတ်လမ်းဖန်တီးသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးတွင် အာဆီယံလူထုပါဝင်လာရေး အမျိုးမျိုးသော မီဒီယာကို အသုံးပြု၍ တင်ပြသွားရန်၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များ တန်ဖိုးထားမှု မြှင့်တက်လာစေရန် စသည်တို့ကို ရည်ရွယ်၍ စီစဉ်ခြင်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံမှ ကိုယ်စားလှယ် (၂) ဦးစီဖြင့် စုစုပေါင်း (၂၀) ဦးကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ မိမိဖန်တီးထားခြင်းကို ရွေးချယ်ခြင်းခံပါက သက်ဆိုင်ရာ နေရာသို့ သွားရောက်ခြင်းအတွက် ကုန်ကျစရိတ်၊ တီထွင်ဖန်တီးထုတ်လုပ်ခြင်းအတွက် ကုန်ကျစရိတ်၊ သင်တန်းများ တက်ရောက်ရန်အတွက် ကုန်ကျစရိတ်များကို အဖွဲ့အစည်းက ထောက်ပံ့ပေးမည်ဖြစ်ပြီး မိမိ၏ တီထွင်ဖန်တီးမှုကို အာဆီယံနိုင်ငံတွင်းသာမက ကမ္ဘာ့ကပါ သိရှိအောင် တင်ဆက်ပြသခွင့် ရရှိမည် ဖြစ်ပါသည်။

၃။ အဆိုပါ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်-

- (က) အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိသူဖြစ်ခြင်း၊
- (ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံသားဖြစ်၍ မိခင်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား၏ အပြောစွမ်းရည်နှင့် အရေးစွမ်းရည် ကောင်းမွန်ခြင်း၊
- (ဂ) ဗီဒီယို/ ဓာတ်ပုံ တည်းဖြတ်ဖန်တီးခြင်းစွမ်းရည်ရှိ၍ Internet Media Platform တွင် တင်ပြနိုင်သူဖြစ်ခြင်း၊

၄။ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ရမည့် အချိန်သတ်မှတ်ချက်များ (Timeline) မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

- (က) ၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ်တွင် လျှောက်လွှာခေါ်ယူခြင်း၊ ရွေးချယ်ခြင်း၊
- (ခ) ၂၀၂၂ ခုနှစ် ဒုတိယ (၃) လပတ်တွင် သက်ဆိုင်ရာဒေသများကို ရွေးချယ်သွားရောက်ရန် ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း (\*ဗီဒီယိုရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကူးယူရေးသားခြင်း၊ အပြုအမူပြောင်းလဲခြင်းဆိုင်ရာ ဆက်သွယ်ရေး၊ graphics တည်းဖြတ်ခြင်းအတွက် open-source ကိရိယာများစသည့်နယ်ပယ်များတွင် YAS အတွက် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး တက္ကသိုလ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
- (ဂ) ၂၀၂၂ ခုနှစ်၊ ဒုတိယ(၃) လပတ်နှင့် တတိယ (၃) လပတ်အတွင်း မိမိဖန်တီး ဆောင်ရွက် မည့်နေရာသို့ သွားရောက်၍ အချက်အလက်များစုဆောင်းခြင်း၊ (မြန်မာနိုင်ငံတွင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရွေးချယ်ဖော်ပြထားပါသည်။ မိမိနိုင်ငံ အတွင်းရှိ ရွေးချယ်ပေးထားသော အာဆီယံအမွေအနှစ်ဥယျာဉ်ကိုသာ သွားရောက် ရမည် ဖြစ်ပါသည်။ )
- (ဃ) ၂၀၂၂ ခုနှစ်၊ တတိယ (၃) လပတ်အတွင်း သင့်လျော်သော THEME ပေးကာ မိမိ ဖန်တီးမှု လက်ရာများကို တည်းဖြတ်ထုတ်လုပ်၍ တင်ဆက်ရန် ပြင်ဆင်ခြင်း၊
- (င) ၂၀၂၂ ခုနှစ်၊ စတုတ္ထ (၃) လပတ်တွင် ဖန်တီးပြင်ဆင်ထားသော လက်ရာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းကျင်းပမည့် 7<sup>th</sup> AHP တွင် တင်ဆက်ပြသခြင်း၊ (ထိုအချိန်တွင် လူကိုယ်တိုင်သော်လည်းကောင်း၊ Virtually ဖြင့်သော်လည်းကောင်း တက်ရောက် ရမည်။)
- (စ) ၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်တွင် တင်ဆက်ထားသော ဖန်တီးမှုလက်ရာများကို Monitoring and Evaluation ဆောင်ရွက်ခြင်း၊

၅။ အဆိုပါ Young ASEAN Storyteller (YAS) (လူငယ်ဇာတ်လမ်းဖန်တီးသူ) တွင် အောက်ပါ သုံးသပ်မှုများဖြင့် ဆုချီးမြှင့်ရေးများကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်-

- (က) ဖန်တီးမှုနှင့် အနုပညာစွမ်းရည် (၃၅%)၊
- (ခ) အရေးအသားစွမ်းရည် (၁၅%)၊

(ဂ) အကြောင်းအချက်အလက်များပါဝင်မှု (၂၀%)၊

(ဃ) ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းရေးကိစ္စများတွင် စိတ်ဝင်စားမှုနှင့် ပါဝင်လှုပ်ရှားမှု (၁၅%)၊

(င) ဒီဂျစ်တယ်နည်းပညာအသုံးချနိုင်မှု (၁၅%)

၆။ သို့ဖြစ်ပါ၍ ASEAN Centre for Biodiversity က ကြီးမှူး ပြီး ASEAN Youth Biodiversity Programme (AYBP) အောက်တွင် ကျင်းပမည့် Young ASEAN Storyteller - YAS တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ စိတ်ပါဝင်စားသူများ ပါဝင်ရန်လျှောက်ထားနိုင်ပါကြောင်း အသိပေးကြော်ငြာ အပ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန






Recognising the potential of the youth in amplifying the call for biodiversity conservation, the ASEAN Centre for Biodiversity is initiating the Young ASEAN Storytellers (YAS) programme to hail twenty young leaders in the region as communicators of biodiversity conservation.

These Young ASEAN Storytellers will visit an ASEAN Heritage Park (AHP) in their respective countries and create and tell powerful stories of conservation to a wide range of audiences through new media.

**The Young ASEAN Storytellers programme aims to:**

-  identify and build capacity of young storytellers in the ASEAN
-  communicate stories from the AHPs through different mediums to inspire the ASEAN public to get involved in biodiversity conservation
-  enhance the youth's appreciation of the ASEAN's biological and cultural diversity
-  add value to the AHP programme

Activate W

### What stories can be told?



**OUR HOME**

exceptional stories behind the ASEAN's rich flora and fauna, and how their habitats are kept healthy and protected

documenting rare species or habitats and their vital role in ASEAN



**OUR HERITAGE**

inspiring stories of people who in their own way, honour our intricate link with nature.

local culture, food, and livelihoods that showcase the rich natural heritage of the ASEAN and the various ways we benefit from it

### Who can apply?

YAS is open to storytellers aged 18-35 from Brunei Darussalam, Cambodia, Indonesia, Lao PDR, Malaysia, Myanmar, Philippines, Singapore, Thailand, and Viet Nam.



ARTISTS CREATIVES FILMMAKERS PHOTOGRAPHERS WRITERS

### What are the benefits?

The 20 selected YAS will receive

- a fully-funded trip to an AHP in their country
- a grant to produce their stories
- training sessions on key biodiversity and communication topics
- a platform for a virtual/physical exhibit
- other learning opportunities

To apply go to  
[bit.ly/ACBYASapplication](http://bit.ly/ACBYASapplication)





To know more about YAS go to [aybp.aseanbiodiversity.org/yas/](http://aybp.aseanbiodiversity.org/yas/)



Activate W